

ပြည်မျက်စိ နှ၊ <pyi' myet si'> 学者, 学问家  
 ပြည်မြောက် က၊ <pyei' myaut> 完成, 达到……目的, လိုအပ်  
 ဆန္ဒ ~ အောင်နည်းလမ်းရှာကြသည်။ 想方设法满足欲望。  
 ပြည်မှမ်း နှ၊ <pyei' mun:> (书) 丰富, 充满  
 ပြည်ရှင် နှ၊ <pyi' shin> 帝王, 君主  
 ပြည်ရှင်မင်း နှ၊ <pyi' shin min:> = ပြည်ရှင်  
 ပြည်လင် က၊ <pyei' lin> 完满, 齐全  
 ပြည်လင်း က၊ <pyei' lin:> (书) = ပြည်လင်  
 ပြည်လှိုင် က၊ <pyei' hlain> (书) 充满, 丰富  
 ပြည်လှိုင်း က၊ <pyei' hlain:> = ပြည်လှိုင်  
 ပြည်လှိုင် က၊ <pyi' hlyan / pyei' shan> 充满, 充盈: ပရိသတ်  
 ~ သွားတယ်။ 挤满了观众。  
 ပြည်လှမ်း က၊ <pyi' hlyan: / pyei' shan:> = ပြည်လှိုင်  
 ပြည့်ဝ က၊ <pyei' wa'> ①满足: လိုအပ်ဆန္ဒ ~ သွားပြီ။ 愿望  
 满足了。②完备, 完好: သဘောအင်မတန် ~ တဲ့လူပဲ။ 性  
 格很好的人。/ ဥစ္စာ ~ တဲ့လူ 富有的人 ③【物】饱和:  
 ~ သောရေငွေ 饱和蒸气 / ~ ပျော်ဝင်ရည် / ~ ပျော်ရည်  
 饱和溶液 / ~ သောရေငွေဖိအား 饱和蒸气压 / ~ ခြင်း  
 饱和 / ~ လွန်ခြင်း 过饱和 / ~ အမှတ် 饱和点  
 ပြည့်ဝန်း နှ၊ <pyei' wun:> 很圆, 满盈: ~ သောမျက်နှာ 鼓  
 鼓的小圆脸蛋 / လ ~ 圆月, 盈月  
 ပြည့်စုံ နှ၊ <pyei' hwun> 充满  
 ပြည့်သင်းကျစ် နှ၊ <pyi' thin: gyit> (古) 帝王  
 ပြည့်သိပ် နှ၊ <pyi' theit> 充满, 装满: လွယ်အိတ်ထဲတွင်စာအုပ်  
 တွေ ~ နေအောင်ထည့်ထားသည်။ 书包里装着满满的书。  
 ပြည့်ဦးကင်း နှ၊ <pyi' u: gin:> 国王, 帝王  
 ပြည် I နှ၊ <pyi / pyei> ①国家 ②京都 ③【佛】界: ငရဲ ~  
 地狱 / နတ် ~ 神国, 仙界 / ဗြဟ္မာ ~ 梵天界 ④<pyi>  
 缅甸(相当于8个空炼乳罐头的容量。十六个 ပြည် 为一  
 箩) ⑤<pyi> 脓 II က၊ <pyi> 戏谑, 挑逗 III နှ၊ <pyi>  
 缓慢, 徐缓, 徐徐: လေ ~ 微风  
 ပြည်ကံကျေးမ နှ၊ <pyi kan gywei: ma'> 妓女  
 ပြည်ကိုက် က၊ <pyi kait> 脓疮痛: အနာ ~ လို့တညလုံးမအိပ်  
 နိုင်ပါ။ 因疮口脓肿, 痛得一夜没睡好。  
 ပြည်ကြီး နှ၊ <pyi gyi: / pyei gyi:> ①大国 ②缅甸人对中  
 国的称呼  
 ပြည်ကြီးငါး နှ၊ <pyi gyi: nga: / pyei gyi: nga:> 【动】柔鱼,  
 鱿鱼  
 ပြည်ကြီးချိန်ခွင် နှ၊ <pyi gyi: khyein gwin / pyei gyi: khyein  
 gwin> 中国提秤  
 ပြည်ကြီးထိုင်းကား နှ၊ <pyi gyi: tain: ga:> (古) 大国  
 ပြည်ကြီးစါလီ နှ၊ <pyi gyi: da li> 妓女  
 ပြည်ကြီးပန်း နှ၊ <pyi gyi: ban:> 【植】 = ဗေဒါ (ပန်း)  
 ပြည်ကြီးမျော့ နှ၊ <pyi gyi: hmyaw' / pyei gyi: hmyaw'> 海

参

ပြည်ကြီးသခင် နှ၊ <pyi gyi: th-khin> (古) 帝王  
 ပြည်ကြီးသား နှ၊ <pyi gyi: dha:> ①温文尔雅的君子, 有教  
 养者: ~ ပီပီနေထိုင်စားသောက်ပြုမူကြ။ 起居行止应该像个  
 有教养者的样子。②中国人  
 ပြည်ချစ်ဝါး နှ၊ <pyi gyit wa da'> 爱国主义  
 ပြည်ငြောင့်ကောင် နှ၊ <pyi hnyaun' gaun> 社会渣滓, 社会  
 败类  
 ပြည်စား က၊ <pyi sa:> 化脓溃烂  
 ပြည်စေး နှ၊ <pyi zi: / pyi zei:> 脓  
 ပြည်စိုး နှ၊ <pyi so: / pyi zo:> ①世袭领主 ②政府官员  
 ပြည်စိုးကြီး နှ၊ <pyi so: gyi:> = ပြည်စိုး  
 ပြည်စိုးမတ် နှ၊ <pyi so: mat> = ပြည်စိုး  
 ပြည်စောင့်တပ် နှ၊ <pyi zaun' tat> 边防军  
 ပြည်စုတ် က၊ <pyi sout> 吸脓, 排脓: ~ ဖယောင်း 吸脓膏  
 药  
 ပြည်စွန် နှ၊ <pyi sun> = ပြည်စွန်ရွာနား  
 ပြည်စွန်ရွာနား နှ၊ <pyi sun ywa na:> 边疆  
 ပြည်စွန်ရွာလက် နှ၊ <pyi sun ywa let> = ပြည်စွန်ရွာနား  
 ပြည်စွယ် နှ၊ <pyi zwe> (喻) 学者  
 ပြည်ဆူးပြည်ငြောင့် နှ၊ <pyi zu: pyi hnyaun'> 社会渣滓(如  
 盗匪、恶霸、流氓等), 扰乱社会治安者  
 ပြည်ညောင်ပင် နှ၊ <pyi nyaun bin / pyi nyaun bin> 【植】印  
 度榕树, 也称ပညောင်ပင် Ficus Bengalensis (Banyan  
 Tree)  
 ပြည်ထဲရေး နှ၊ <pyi de: yei:> = ပြည်ထဲရေး  
 ပြည်တော် နှ၊ <pyi daw> 国家  
 ပြည်တော်ပြန် နှ၊ <pyi daw byan> 缅甸弯琴的G调  
 ပြည်တော်သာ နှ၊ <pyi daw tha> 国家繁荣: ~ ဝိမိနိန်း 国  
 家繁荣计划  
 ပြည်တောင်ရပ်ခြား နှ၊ <pyi daun yat khya:> 国外, 外国  
 ပြည်တောင်း နှ၊ <pyi daun:> 能容纳一缅甸升的小筐  
 ပြည်တိုင်းကား နှ၊ <pyi tain: ga:> 大国  
 ပြည်တိုင်းရေး နှ၊ <pyi tain: yei:> 国家大事, 国事  
 ပြည်တည် က၊ <pyi te> ①建国 ②【剧】开场白(缅甸旧戏  
 中由君臣议事作为序幕开场) ③化脓  
 ပြည်တည်တည် က၊ <pyi ti ti> (男对女) 嘲弄, 调笑, 挑逗  
 ပြည်တည်နာ နှ၊ <pyi te na> 脓疮  
 ပြည်တွင်း နှ၊ <pyi dwin:> 国内: ~ စစ် 国内战争 / ~ ဆူ  
 ပူမှု / ~ သောင်းကျန်းမှု 内乱, 内江  
 ပြည်တွင်းပြန် I နှ၊ <pyi dwin: byit / pyei dwin: byit> 国  
 货, 本国产品 II နှ၊ <pyi dwin: byit / pyei dwin:  
 byit> 国产的: ~ ကုန်ပစ္စည်း 国产货  
 ပြည်တွင်းရေကြောင်း နှ၊ <pyi dwin: yei gyaun:> 内河航线: